



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
အမိန့်ကြော်ငြာစာအမှတ် ၁၅၃/၂၀၂၅
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်
(၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်)

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည် ပင်လယ်ရေကြောင်း အကောက်ခွန်အက် ဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ(ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အောက်ပါ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်လိုက်သည်။

အခန်း (၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤလုပ်ထုံးလုပ်နည်းများကို ဆိုင်းငံ့အခွန်ငွေပေးချေခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဟု ခေါ်တွင်စေရမည်။

၂။ ဤလုပ်ထုံးလုပ်နည်းများတွင်ပါရှိသော စကားရပ်များသည် ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် -

- (က) ဆိုင်းငံ့အခွန်ငွေပေးချေခြင်း ဆိုသည်မှာ အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူက အကောက်ခွန်ဦးစီးဌာနသို့ ပေးဆောင်ရန်ရှိသည့် အကောက်ခွန်နှင့် အခွန်အခ အရပ်ရပ်တို့ကို လက်ငင်းပေးဆောင်ခြင်းမပြုဘဲ လုံလောက်သည့် ဘဏ်အာမခံ တင်ပြ၍ ကုန်ပစ္စည်းထုတ်ယူပြီးနောက် အကောက်ခွန်ဦးစီးဌာနက သတ်မှတ်သည့် ကာလအတွင်း ပြန်လည်ပေးဆောင်ခြင်းကိုဆိုသည်။
- (ခ) ဘဏ်အာမခံ ဆိုသည်မှာ လျှောက်ထားသူက ဆိုင်းငံ့အခွန်ငွေပေးချေနိုင်ရန် ဘဏ်တွင်အပ်နှံထားသည့် ငွေကြေးပိုင်ဆိုင်မှုနှင့်စပ်လျဉ်း၍ ဘဏ်က ထုတ်ပေးသော သက်တမ်းရှိ ဘဏ်အာမခံအထောက်အထားကို ဆိုသည်။
- (ဂ) လျှောက်ထားသူ ဆိုသည်မှာ ဆိုင်းငံ့အခွန်ငွေပေးချေခွင့်ရရှိရန် ဘဏ်အာမခံ အထောက်အထားဖြင့် အကောက်ခွန်ဦးစီးဌာနသို့ တင်ပြလျှောက်ထားသည့် အခွင့်ရ စီးပွားရေးလုပ်ငန်းဆောင်ရွက်သူကိုဆိုသည်။
- (ဃ) ဆိုင်းငံ့အခွန်ငွေပေးချေခွင့်ရရှိသူ ဆိုသည်မှာ အကောက်ခွန်ဦးစီးဌာနက သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး ဆိုင်းငံ့အခွန်ငွေပေးချေခွင့်ရရှိရန် ခွင့်ပြုချက်ရရှိသူကို ဆိုသည်။

အခန်း (၂)
သတ်မှတ်ချက်များ

- ၃။ ဆိုင်းငံ့အခွန်ငွေပေးချေခွင့်ရရှိရန် လျှောက်ထားသူသည် -
- (က) အခွင့်ရစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူအဖြစ် အကောက်ခွန်ဦးစီးဌာနက အသိအမှတ်ပြုခံထားရသည့် ကုမ္ပဏီဖြစ်ရမည်။
 - (ခ) အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူအဖြစ် အသိအမှတ်ပြုလက်မှတ် သက်တမ်း ရှိသည့် ကာလအတွင်း လျှောက်ထားမှုဖြစ်ရမည်။
 - (ဂ) အကောက်ခွန်ဦးစီးဌာနသို့ ဘဏ်အာမခံမူရင်းတင်ပြရမည်ဖြစ်ပြီး ယင်းဘဏ် အာမခံ၏ သက်တမ်းသည် အနည်းဆုံး ရက်ပေါင်း ၆၀ ကျန်ရှိရမည်။
 - (ဃ) ဘဏ်အာမခံတွင် ဆိုင်းငံ့အခွန်ငွေပေးချေရန် လုံလောက်သည့် ငွေပမာဏ ရှိရမည်။
 - (င) တင်သွင်းမှုတိုင်းအတွက် သွင်းကုန်ကြေညာလွှာ ကြိုတင်တင်သွင်းခြင်း (Preliminary) အဆင့်တွင် ကျသင့်မည့်အကောက်ခွန်နှင့် အခွန်အခအရပ်ရပ်တို့ကို ကြိုတင် တွက်ချက်ထားရမည်။
 - (စ) ကုန်ပစ္စည်းရှင်းလင်းထုတ်ယူရာတွင် အချိန်ကြန့်ကြာမှုမရှိစေရန်နှင့် ငွေပမာဏ လုံလောက်မှု ရှိ မရှိ သိရှိနိုင်ရန် ကုန်ပစ္စည်းအမျိုးအစားခွဲခြားခြင်း၊ အကောက်ခွန် တန်ဖိုးသတ်မှတ်ခြင်းနှင့် ပင်ရင်းဒေသသတ်မှတ်ခြင်းတို့ကို ကြိုတင်ဆောင်ရွက် ထားနိုင်သည်။
 - (ဆ) ဘဏ်အာမခံကို အကောက်ခွန်ဦးစီးဌာန၏ MACCS Online Payment System နှင့် ချိတ်ဆက်ထားသည့်ဘဏ်များမှ ရယူဆောင်ရွက်ရမည်။

အခန်း (၃)
လျှောက်ထားခြင်းနှင့် စိစစ်ခွင့်ပြုခြင်း

၄။ လျှောက်ထားသူသည် နောက်ဆက်တွဲပါ သတ်မှတ်ထားသည့် လျှောက်လွှာပုံစံကို အကောက်ခွန်ဦးစီးဌာန၏ ဝက်ဘ်ဆိုဒ် www.customs.gov.mm မှ ရယူ၍ ကုမ္ပဏီ၏ ဒါရိုက်တာ အဆင့်ထက်မနိမ့်သည့်တာဝန်ရှိသူက ကိုယ်တိုင်လက်မှတ်ရေးထိုးပြီး အကောက်ခွန်ဦးစီးဌာနသို့ လျှောက်ထားရမည်။

၅။ အကောက်ခွန်ဦးစီးဌာနသည် လျှောက်ထားချက်ကို လက်ခံရရှိလျှင် အပိုဒ် ၃ ပါ သတ်မှတ် ချက်များနှင့် ကိုက်ညီမှု ရှိ မရှိ စိစစ်၍ ကိုက်ညီမှန်ကန်ပါက ဘဏ်အာမခံမူရင်းကို ယာယီ သိမ်းဆည်းပြီး အာမခံနံပါတ် (Security No.) ထုတ်ပေးရမည်။

၆။ ဆိုင်းငံ့အခွန်ငွေပေးချေခွင့်ရရှိသူသည် အာမခံနံပါတ် (Security No.) ကို သွင်းကုန် ကြေညာလွှာတွင် ထည့်သွင်းဖော်ပြရမည်။

အခန်း (၄)

ကုန်ပစ္စည်းရှင်းလင်းထုတ်ယူခြင်း၊ အကောက်ခွန်နှင့်အခွန်အခအရပ်ရပ်ပေးသွင်းခြင်း

၇။ ဆိုင်းငံ့အခွန်ငွေပေးချေခွင့်ရရှိသူသည် မြန်မာအလိုအလျောက်ကုန်စည်ရှင်းလင်းရေးစနစ် (Myanmar Automatic Cargo Clearance System - MACCS) မှ ဆိုင်းငံ့အခွန်ငွေ ပေးချေခွင့် ဖြင့် သွင်းကုန်ဆိုင်ရာအကောက်ခွန်စစ်ဆေးမှုပြီးစီးကြောင်း သက်သေခံလက်မှတ် (Release Order) ထုတ်ယူရရှိပါက သတ်မှတ်လုပ်ငန်းစဉ်အတိုင်း ကုန်ပစ္စည်းရှင်းလင်းထုတ်ယူရေး ဆောင်ရွက်နိုင် သည်။

၈။ ဆိုင်းငံ့အခွန်ငွေပေးချေခွင့်ရရှိသူသည် ကုန်ပစ္စည်းရှင်းလင်းထုတ်ယူပြီးလျှင် ယင်းသို့ ထုတ်ယူပြီးသည့်နေ့မှ တစ်လအတွင်း ပေးဆောင်ရမည့် အကောက်ခွန်နှင့်အခွန်အခအရပ်ရပ် တို့ကို အကောက်ခွန်ဦးစီးဌာနသို့ ငွေပေးချေမှုအမိန့်လွှာ (Payment Order Cheque) ဖြင့် ပေးသွင်းရမည်။

၉။ အကောက်ခွန်ဦးစီးဌာနသည် အပိုဒ် ၈ နှင့်အညီ ပေးသွင်းပြီးဖြစ်သည့် ဆိုင်းငံ့အခွန် ငွေပေးချေခွင့်ရရှိသူက ဘဏ်အာမခံမူရင်းကို ပြန်လည်ရယူရန် တင်ပြလာလျှင် ထုတ်ပေးရမည်။

အခန်း (၅)

အရေးယူဆောင်ရွက်ခြင်း

၁၀။ အကောက်ခွန်ဦးစီးဌာနသည် ဆိုင်းငံ့အခွန်ငွေပေးချေခွင့်ရရှိသူက ကုန်ပစ္စည်းရှင်းလင်း ထုတ်ယူပြီးနောက် တစ်လအတွင်း အကောက်ခွန်နှင့် အခွန်အခအရပ်ရပ်တို့ကို ပေးသွင်းရန် ပျက်ကွက်လျှင်-

(က) ဘဏ်အာမခံ ထုတ်ပေးထားသည့်ဘဏ်သို့ အကြောင်းကြားစာပေးပို့၍ ဆိုင်းငံ့ အခွန်ငွေများ ပေးသွင်းရန် တောင်းခံရမည်။

(ခ) အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူဆိုင်ရာ လုပ်ထုံးလုပ်နည်းများပါ ပြဋ္ဌာန်းချက် များနှင့်အညီ စစ်ဆေး၍ အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူအဖြစ်မှ ယာယီ ဆိုင်းငံ့ခြင်း၊ အသိအမှတ်ပြုလက်မှတ် ရုပ်သိမ်းခြင်း ပြုလုပ်ရမည်။

၁၁။ ဘဏ်အာမခံထုတ်ပေးထားသည့်ဘဏ်သည် အပိုဒ်၁၀(က)အရ အကြောင်းကြားစာ လက်ခံ ရရှိလျှင် ဘဏ်ဖွင့်ရက်(၅)ရက်အတွင်း ဘဏ်အာမခံငွေပမာဏထဲမှ ဆိုင်းငံ့အခွန်ငွေ ပေးချေခွင့် ရရှိသူ ပေးချေရမည့် ငွေပမာဏကို အကောက်ခွန်ဦးစီးဌာန၏ ငွေစာရင်းသို့ ဆောလျင်စွာ လွှဲပြောင်းပေးရမည်ဖြစ်ပြီး ယင်းသို့ ငွေလွှဲပြီးကြောင်း အကောက်ခွန်ဦးစီးဌာနသို့ အကြောင်း ကြားရမည်။

၁၂။ အကောက်ခွန်ဦးစီးဌာနသည် ဘဏ်အာမခံထုတ်ပေးထားသည့်ဘဏ်က အပိုဒ် ၁၁ အရ ပေးချေရန် ပျက်ကွက်လျှင် တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်ရမည်။

အခန်း (၆)

အထွေထွေ

၁၃။ ဆိုင်းငံ့အခွန်ငွေပေးချေခွင့်ပြုနိုင်ရန် တင်ပြထားသည့် ဘဏ်အာမခံငွေကို ဆိုင်းငံ့အခွန်ငွေ ပေးချေခြင်းဖြင့် ကုန်ပစ္စည်းထုတ်ယူသည့်ကိစ္စမှအပ အခြားကိစ္စရပ်များတွင် ခုနှိမ်ဆောင်ရွက် ခြင်းမပြုရ။

၁၄။ အကောက်ခွန်ဦးစီးဌာနသည် အကောက်ခွန်လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ဆိုင်းငံ့ အခွန်ငွေ ပေးချေခွင့်ရရှိသူအပေါ် ဒဏ်ကြေးငွေတပ်ရိုက်သည့် ကိစ္စရပ်များရှိပါက ဆိုင်းငံ့အခွန်ငွေ ပေးချေခြင်းဖြင့် ဆောင်ရွက်ခွင့်မပြုဘဲ ကျသင့်အကောက်ခွန်၊ အခွန်အခ အရပ်ရပ်နှင့် ဒဏ်ကြေး ငွေများကို ပုံမှန်အခွန်ပေးဆောင်ခြင်း လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ရမည်။

၁၅။ လျှောက်ထားသူသည် သွင်းကုန်ကြေညာလွှာတင်သွင်းခြင်း၊ ငွေပေးချေခြင်းနှင့် ကုန်ပစ္စည်း ထုတ်ယူခြင်းဆိုင်ရာကိစ္စရပ်များအား အကောက်ခွန်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည်။

၁၆။ အကောက်ခွန်ဦးစီးဌာနသည် ဆိုင်းငံ့အခွန်ငွေပေးချေခြင်းနှင့် သက်ဆိုင်သည့် စာရွက် စာတမ်းအထောက်အထားများ၊ အီလက်ထရောနစ်ဆိုင်ရာအချက်အလက်များကို မှတ်တမ်းထားရှိ၍ စာရင်းစစ်ဆေးမှုခံယူနိုင်ရန် စနစ်တကျ လက်ခံခြင်း၊ ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ရမည်။

ဒေါက်တာကံဇော်
ပြည်ထောင်စုဝန်ကြီး

စာအမှတ်၊ ဘခ - ၂ / ၁ / ၂၅၄ (၃၂၇/၂၀၂၅)

ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်

ဖြန့်ဝေခြင်း

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ယာယီသမ္မတရုံး

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

နိုင်ငံတော်ဝန်ကြီးချုပ်ရုံး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမှုဆောင်ချုပ်ရုံး

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး
 ပြည်ထောင်စုတရားလွှတ်တော်ချုပ်
 နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး
 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး
 ပြည်ထောင်စုဝန်ကြီးဌာနအားလုံး
 ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
 ပြည်ထောင်စုရာထူးဝန်အဖွဲ့
 နေပြည်တော်ကောင်စီ
 တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့အားလုံး
 မြန်မာနိုင်ငံတော်ဗဟိုဘဏ်
 အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး
 မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံး
 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး
 နေပြည်တော်စည်ပင်သာယာရေးကော်မတီ
 ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
 မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ
 မြန်မာနိုင်ငံစာရင်းကောင်စီ
 အခွန်အယူခံခုံအဖွဲ့ရုံး
 ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနလက်အောက်ရှိ ဌာနနှင့်အဖွဲ့အစည်းများအားလုံး
 ညွှန်ကြားရေးမှူးချုပ်
 ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန } မြန်မာနိုင်ငံပြန်တမ်းထည့်သွင်းကြေညာပေးပါရန်။
 မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း
 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်
 (UMFCCI)

အမိန့်အရ


 ၁၀/၈/၂၀၁၆
 ၃၀/၁၇
 (ဟန်ဝင်းအောင်)
 ဒုတိယဝန်ကြီး
 ၁

ဆိုင်းငံ့အခွန်ငွေပေးချေခြင်း (Deferred Duty Payment) ဖြင့်ဆောင်ရွက်ခွင့်လျှောက်လွှာပုံစံ

၂၀၀၀ ကျပ်တန် အခွန်တံဆိပ်ခေါင်း

သို့

ညွှန်ကြားရေးမှူးချုပ်
အကောက်ခွန်ဦးစီးဌာန
ရန်ကုန်မြို့။

ရက်စွဲ။

အကြောင်းအရာ။ ဆိုင်းငံ့အခွန်ငွေပေးချေခြင်း (Deferred Duty Payment) ဖြင့် ဆောင်ရွက်
ခွင့်ပြုပါရန် လျှောက်ထားခြင်း

၁။ အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (အဆင့်- ..) အဖြစ် အသိအမှတ်ပြုခံရသည့်
..... ကုမ္ပဏီက တင်သွင်းသည့်
ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ သတ်မှတ်ကာလတစ်လအတွင်း အကောက်ခွန်နှင့် အခွန်အခအရပ်ရပ်
တို့ကို ဆိုင်းငံ့အခွန်ငွေပေးချေခြင်းဖြင့် ကုန်ပစ္စည်းရှင်းလင်းထုတ်ယူခွင့်ပြုပါရန် ဘဏ်အာမခံမူရင်း
ပူးတွဲတင်ပြ၍ လျှောက်ထားပါသည်။

၂။ ယင်းသို့ ကုန်ပစ္စည်းရှင်းလင်းထုတ်ယူပြီးနောက် တစ်လအတွင်း အပြီးသတ်စာရင်း
ရှင်းလင်းမည်ဖြစ်ပါသည်။ သတ်မှတ်ကာလအတွင်း အကောက်ခွန်နှင့်အခွန်အခအရပ်ရပ်တို့ကို
ပေးသွင်းရန် ပျက်ကွက်ပါက ယင်းတို့ကို ဘဏ်အာမခံငွေပမာဏထဲမှ ခုနှိမ်စာရင်းရှင်းလင်း
ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၃။ ဤလျှောက်လွှာ၏ ပူးတွဲပါပုံစံတွင် ဖြည့်စွက်ထားသည့် အချက်အလက်များနှင့်ပူးတွဲ
တင်ပြထားသည့် စာရွက်စာတမ်းများအားလုံးသည် မှန်ကန်ကြောင်းနှင့်စည်းကမ်းသတ်မှတ်ချက်များ
ကို သိရှိနားလည်ပါကြောင်း အောက်တွင်လက်မှတ်ရေးထိုးပါသည်။



ကုမ္ပဏီ တံဆိပ်တုံး
(Company's Stamp)

(Managing Director)

လက်မှတ်

(Signature)

အမည်

(Name)

ရာထူး

(Position)

ကုမ္ပဏီအမည်

(Company Name)

ရက်စွဲ

(Date)

ကုမ္ပဏီ၏ ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များ

(Company's Trade Data Information)

၁။ ကုမ္ပဏီ၏ ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
Company's Trade Data Information is as follow -

(က) အမည် (Name)

--

(ခ) မှတ်ပုံတင်အမှတ်၊ ကုန်တင်သွင်းသူ၏ ကုဒ်နံပါတ်၊ ရက်စွဲ

(Registration Number, Importer Code and Date)

မှတ်ပုံတင်အမှတ်နှင့် ရက်စွဲ (Registration No. & Date)	-
MACCS System အတွက် ကုန်တင်သွင်းသူ ကုဒ်နံပါတ်နှင့် ရက်စွဲ (Importer Code No. & Date)	-

(ဂ) AEO လက်မှတ်နံပါတ်နှင့်ရက်စွဲ (AEO Certificate Number and Date)

AEO လက်မှတ်နံပါတ်နှင့်ရက်စွဲ (AEO Certificate No. & Date)	-
--	---

(ဃ) အာမခံငွေပမာဏနှင့်သက်တမ်း (Guarantee Amount / Period)

ငွေပမာဏ (Amount)	-
သက်တမ်း (Period)	- မှ အထိ

(င) အာမခံပေးသည့် ဘဏ်အမည် (Name of Guarantee Bank)

(စ) ဆိုင်းငံ့အခွန်ငွေဖြင့်ဆောင်ရွက်လိုသည့်အမျိုးအစား (Security Type Code of Deferred Payment)

☐ အကြိမ်ကြိမ်သုံး (Inclusive) ☐ တစ်ကြိမ်သုံး (Individual)

မှတ်ချက်။ အကြိမ်ကြိမ်သုံး (Inclusive) ကို ရွေးချယ်အသုံးပြု၍ အကြိမ်(၂၀) ကျော်လွန်ပါက ဘဏ်အာမခံ အသစ်ထပ်မံတင်ပြလျှောက်ထားရမည်။

